



ကရင်နီပြည် ကြားကာလ

အခွန်အကောက်ဆိုင်ရာမူဝါဒ

ကရင်နီပြည် အတိုင်ပင်ခံကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင်
အတည်ပြုပြဋ္ဌာန်းသည်။

ကရင်နီပြည်ကြားကာလ

အမွန်အကောက်ဆိုင်ရာမူဝါဒ

မာတိကာ

နိဒါန်း	၆
အခန်း (၁) အမည်နှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်	၈
အမည်	၈
အဓိပ္ပါယ်ဖွင့်ဆိုချက်	၈
အခန်း (၂) ရည်ရွယ်ချက်နှင့် အခြေခံမူများ	၉
ရည်ရွယ်ချက်	၉
အခြေခံမူများ	၉
အခန်း (၃) အခွန်အကောက်အမျိုးအစားနှင့် နှုန်းထားများ သတ်မှတ်ခြင်း	၁၀
အခွန်အကောက်အမျိုးအစားများ	၁၀
အခွန်အကောက်နှုန်းထားများ သတ်မှတ်ခြင်း	၁၁
အခန်း (၄) အခွန်အကောက်များ စည်းကြပ်ပိုင်ခွင့်နှင့် စီမံကြီးကြပ်ခြင်း.....	၁၂
အခွန်အကောက်များ စည်းကြပ်ပိုင်ခွင့်.....	၁၂
စီမံကြီးကြပ်ခြင်း.....	၁၂
အခန်း (၅) ခွဲဝေသုံးစွဲခြင်းနှင့် အစီရင်ခံခြင်း.....	၁၃
ခွဲဝေသုံးစွဲခြင်း.....	၁၃
အစီရင်ခံခြင်း.....	၁၃
အခန်း (၆) အထွေထွေပြဋ္ဌာန်းချက်များ.....	၁၄
နိဂုံး.....	၁၅

နိဒါန်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် (၄) နှစ်ကျော် အကြာ စုံလင်ကွဲပြားသည့် တော်လှန်ရေးအင်အားစုများသည် စစ်အာဏာရှင်စနစ်ကို စစ်ရေး အရ ခုခံတိုက်ခိုက်နေသည်သာမက အနှစ်သာရရှိသော နိုင်ငံရေးအရ စွဲမှုများကိုလည်း တည်ဆောက်နိုင်ခဲ့ကြသည်။ တော်လှန်ရေး၏ အန္တိမရည်မှန်းချက်ဖြစ်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်ပေါ်ပေါက်လာရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ခုအဖြစ် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (Karen State Consultative Council - KSCC) သည် ၂၀၂၃ ခုနှစ်၊ ဇွန်လဆန်းတွင် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(Interim Executive Council – IEC) ကို ကြားကာလအစီအမံ (Interim Arrangement) နှင့်အညီ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနအပါအဝင် အုပ်ချုပ်ရေးဌာန (၁၁) ခုကိုဖွဲ့စည်းပြီး ခေါင်းဆောင်မှုတာဝန်များကို အသီးသီးပေးအပ်ခဲ့သည်။

တချိန်တည်းတွင် စစ်အာဏာမသိမ်းမီကပင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီနှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ကြသော မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည်လည်း ၎င်းတို့ထိန်းချုပ်သည့်နေရာများတွင် အခွန်အခ အသီးသီးတို့ကို ကောက်ခံလျက်ရှိပြီး အာဏာသိမ်းပြီးပေါ်ပေါက်လာသော တော်လှန်ရေး အဖွဲ့အစည်းများကလည်း နယ်မြေများတိုးချဲ့ထိန်းချုပ်လာနိုင်သည်နှင့်အညီ အခွန်အခများ ကောက်ခံနိုင်သည့် အနေအထားတစ်ခုသို့ ရောက်လာခဲ့သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာနသည် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နှစ်အလိုက် လိုအပ်သောဘဏ္ဍာငွေ သို့မဟုတ် အဆိုပြုရသုံး မှန်းခြေငွေစာရင်း (Budget Proposal) ကို ပြုစုပေးရမည့် တာဝန်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် အခွန်ကောက်ခံသည့်လုပ်ငန်းများ ဆောင်ရွက် ခြင်း၊ ရရှိသော အခွန်ဘဏ္ဍာငွေများကို ခွဲဝေပေးခြင်း၊ စာရင်းပြုစုခြင်း၊ စာရင်းစစ်ခြင်းနှင့် ဘတ်ဂျက်အစီရင်ခံစာများ ပြုစုဖြန့်ဝေခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်တွင် ကြားကာလ၌ မြေပြင်အနေအထားနှင့် ကိုက်ညီစေရန် စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရန် ဥပဒေများကို ပြဋ္ဌာန်းနိုင်ရေးအတွက် လွှတ်တော်၏ ဆွေးနွေးမှု အရပ်ရပ်ကို အထောက်အပံ့ပြုနိုင်သည့် အခြေခံစဉ်းစားရမည့်စံနှုန်းများနှင့် အစိုးရ ဌာနများ

အနေဖြင့် လုပ်ငန်းစီမံချက်များ ချမှတ်အကောင်အထည်ဖော်ရာတွင် လေးစား လိုက်နာကျင့်သုံး ရမည့် လမ်းညွှန်ချက်များအဖြစ်ထားရှိမည့် အခွန်မူဝါဒတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်သည်။ ထိုသို့ ရေးဆွဲရာတွင် သက်ဆိုင်ရာ မဏ္ဍိုင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တော်လှန်ရေးအစုအဖွဲ့များ၊ မူဝါဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ၊ မူဝါဒမူကြမ်းရေးဆွဲရေးကော်မတီတို့ ပူးပေါင်းပြီး မြေပြင်နှင့် ကိုက်ညီမှု ရှိသော မူဝါဒမူကြမ်းကို ရေးဆွဲခဲ့ကြသည်။ ထိုမှတစ်ဆင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော (၃၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။

အခန်း (၁)

အမည် နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်

အမည်

၁။ ဤမူဝါဒအား ကရင်နီပြည်ကြားကာလ အခွန်အကောက်ဆိုင်ရာမူဝါဒ ဟု ခေါ်တွင်စေရမည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

၂။ ဤမူဝါဒပါ စကားရပ်အနက်အဓိပ္ပါယ်သည် အောက်ဖော်ပြပါအတိုင်းဖြစ်စေရမည်-

- (က) ပြည်နယ်ဆိုသည်မှာ ကရင်နီပြည်ကို ဆိုသည်၊
- (ခ) အခွန်အကောက်ဆိုသည်မှာ ဤမူဝါဒအရ ပြည်နယ်က ကောက်ခံသည့် အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေးနှင့် ဒဏ်ကြေးငွေများကို ဆိုသည်၊
- (ဂ) ပြည်နယ်အုပ်ချုပ်ရေးကောင်စီ ဆိုသည်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီကို ဆိုသည်၊
- (ဃ) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ဆိုသည်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကောင်စီကို ဆိုသည်၊
- (င) ဒေသန္တရအုပ်ချုပ်ရေးဆိုသည်မှာ မြို့နယ်၊ ကျေးရွာအုပ်စု၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အဆင့်ဆင့်သို့ ရပ်ရွာဒေသများဆိုင်ရာ စီမံအုပ်ချုပ်ခြင်းနှင့် ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုပေးခြင်းကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက် နှင့် အခြေခံမူများ

ရည်ရွယ်ချက်

- ၃။ (က) ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို အပြည့်အဝကျင့်သုံးခြင်းနှင့် မိမိကံကြမ္မာကို မိမိဖန်တီးရန်၊
- (ခ) ပြည်နယ်၏ ပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးကဏ္ဍများ အတွက်လိုအပ်သည့် ငွေကြေးအရင်းအမြစ်များရရှိစေရန်၊
- (ဂ) ထိရောက်ကောင်းမွန်သည့် အခွန်ကောက်ခံမှုယန္တရားများပေါ်ပေါက်ရေးနှင့် ပြည်သူ့ဘဏ္ဍာအား တာဝန်ယူတာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိပြီး စနစ်တကျ ကောင်းမွန်သော စီမံခန့်ခွဲခြင်းနှင့် ခွဲဝေသုံးစွဲခြင်းများ ပြုနိုင်စေရန်။

အခြေခံမူများ

- ၄။ ပြည်နယ်သည် -
- (က) ဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အခွန်အကောက်များ ကောက်ခံပိုင်ခွင့်ရှိသည်၊
- (ခ) အခွန်အကောက်များ ကောက်ခံရာတွင် ပြည်သူလူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးကို အထူးဂရုပြု ကောက်ခံရမည်၊
- (ဂ) ကောက်ခံရရှိသည့် အခွန်အကောက်၏ အရအသုံးများကို အများပြည်သူ သိရှိစေရန်အလို့ငှာ ပွင့်လင်းမြင်သာစွာ ချပြရမည်၊
- (ဃ) အခွန်အကောက်များ ကောက်ခံခြင်းနှင့် ခွဲဝေသုံးစွဲခြင်းပြုရာတွင် တာဝန်ယူတာဝန်ခံမှုရှိရမည်၊
- (င) အခွန်ထမ်းများအပေါ် အခွန်ဆိုင်ရာ အခွင့်အရေးနှင့်စပ်လျဉ်း၍ တရားမျှတမှုရှိခြင်းနှင့် ခွဲခြားမှုမရှိခြင်း ဖြစ်စေရမည်။

- ၅။ (က) ကရင်နီပြည်အတွင်းရှိ ပြည်သူလူထုများသည် သက်ဆိုင်ရာ အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။
- (ခ) ပြည်နယ်သည် အခွန်ထမ်းပြည်သူတို့၏ အခွန်ထမ်းဆောင်ခြင်းနှင့် စပ်လျဉ်းသည့် အကျိုးခံစားခွင့်နှင့် အခွင့်အလမ်းများအား သတ်မှတ်ဖော်ဆောင်ပေးရမည်။

အခန်း (၃)

အခွန်အကောက်အမျိုးအစားနှင့် နှုန်းထားများ သတ်မှတ်ခြင်း

အခွန်အကောက်အမျိုးအစားများ

- ၆။(က) ပြည်နယ်သည် အောက်ပါ အခွန်အကောက်များကို ဥပဒေပြဋ္ဌာန်း၍ စည်းကြပ်နိုင်သည် -
- (၁) ကုန်စည်ခွန်နှင့် အထူးကုန်စည်ခွန်၊
 - (၂) ကုန်သွယ်လုပ်ငန်းခွန်၊
 - (၃) ဝင်ငွေခွန်၊
 - (၄) ရတနာခွန်၊
 - (၅) ဓါတ်သတ္တုခွန်နှင့် တွင်းထွက်ခွန်၊
 - (၆) သစ်တောများမှ ပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်၊
 - (၇) ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ကောက်ခံသည့် အခွန်အခ၊
 - (၈) ရုံးခွန်၊ တံဆိပ်ခေါင်းခွန်နှင့် ဒဏ်ကြေး၊
 - (၉) စည်ပင်လုပ်ငန်းဆိုင်ရာ အခွန်အခ၊
 - (၁၀) မြေယာဆိုင်ရာ အခွန်အခ၊
 - (၁၁) စီးပွားဖြစ် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆိုင်ရာ အခွန်အခ၊
 - (၁၂) ယစ်မျိုးခွန်၊
 - (၁၃) လိုင်စင်ကြေး၊ ပါမစ်ကြေး၊ အခနှင့် အကောက်ခွန်များ၊

- (ခ) ပြည်နယ်သည် အပိုဒ်ခွဲ (က) ပါ အခွန်အကောက်များမှအပ အခြားအခွန်အကောက်များ ထပ်မံစည်းကြပ်ရန် လိုအပ်ပါက ယင်းနှင့်စပ်လျဉ်းသည့် ဥပဒေပြဋ္ဌာန်း၍ စည်းကြပ်နိုင်သည်။

အခွန်အကောက် နှုန်းထားများသတ်မှတ်ခြင်း

- ၇။ ပြည်နယ်သည် ကောက်ခံမည့်အခွန်အမျိုးအစားနှင့် နှုန်းထားများသတ်မှတ်ရာတွင်—
- (က) ပြည်သူလူထု၏ သဘောထားမှတ်ချက်များရယူခြင်းနှင့် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူခြင်းများပြုလုပ်ရမည်၊
 - (ခ) ပြည်နယ်၏ လူမှုစီးပွားဆိုင်ရာ အချက်အလက်အပေါ်အခြေခံ၍ သတ်မှတ်ရမည်၊
 - (ဂ) ကရင်နီပြည်ကြားကာလလွှတ်တော်တွင် အတည်ပြု၍ အများပြည်သူသိရှိစေရန် ဆောင်ရွက်ရမည်။
- ၈။ ပြည်နယ်သည် ဝင်ငွေခွန် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ် အခြေခံသည့် အခွန်တစ်ရပ်ရပ်အား ကောက်ခံရာတွင် ယင်းတို့၏ အခြေခံလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည့်အပြင် ကောက်ခံမည့် အနိမ့်ဆုံးဝင်ငွေပမာဏကို သတ်မှတ်၍ တစ်နှစ်လျှင် တစ်ကြိမ်သာကောက်ခံရမည်။
- ၉။ ပြည်နယ်အုပ်ချုပ်ရေးကောင်စီကဖြစ်စေ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ကဖြစ်စေ မိမိကောက်ခံပိုင်ခွင့်ရှိသည့် အခွန်တစ်ရပ်ရပ်အပေါ် ကင်းလွတ်ခွင့်ပြုခြင်း၊ သက်သာခွင့်ပြုခြင်းနှင့် ကန့်သတ်ကောက်ခံခြင်းများ ပြုနိုင်သည်။

အခန်း (၄)

အခွန်အကောက်များ စည်းကြပ်ပိုင်ခွင့်နှင့် စီမံကြီးကြပ်ခြင်း

အခွန်အကောက်များ စည်းကြပ်ပိုင်ခွင့်

- ၁၀။ (က) ပြည်နယ်အုပ်ချုပ်ရေးကောင်စီသည် အပိုဒ် ၆ (က) ပါ အခွန်အကောက်များ အနက် ကရင်နီပြည်ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ မူဝါဒနှင့် အညီ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့မှ စီမံကြီးကြပ်ပိုင်ခွင့်ရှိသည့် အခွန်အကောက်မှအပ ကျန်အခွန်အကောက်များကို စီမံကြီးကြပ်ခွင့်ရှိသည်။
- (ခ) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့သည် အပိုဒ် ၆ (က) ပါ အခွန်အကောက်များအနက် ကရင်နီပြည် ကြားကာလဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ မူဝါဒအရ ကောက်ခံပိုင်ခွင့်ရှိသည့် အခွန်အကောက်များကို စည်းကြပ်ပိုင်ခွင့်ရှိသည်။

စီမံကြီးကြပ်ခြင်း

- ၁၁။ ပြည်နယ်အုပ်ချုပ်ရေးကောင်စီဖြစ်စေ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဖြစ်စေ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အခွန်အကောက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ဌာနများဖွဲ့စည်းခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် ဝန်ထမ်းများခန့်အပ်ခြင်း ပြုနိုင်သည့်အပြင် ရှိရင်းစွဲဌာနတစ်ခုခုအား တာဝန်ပေးအပ်ခြင်း ပြုနိုင်သည်။
- ၁၂။ ဤမူဝါဒအရ အခွန်အကောက် ကောက်ခံပိုင်ခွင့်ရှိသည့် ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ သက်ဆိုင်ရာဌာနများနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များသည်-
- (က) ဦးစီးကောင်စီကို တာဝန်ခံရမည်၊
- (ခ) ကရင်နီပြည်ကြားကာလ ဘဏ္ဍာရေးဆိုင်ရာမူဝါဒနှင့်အညီ အခွန်အကောက်များကို စီမံထိန်းသိမ်းခြင်းနှင့် ယင်းအခွန်အကောက်များကို သက်ဆိုင်ရာဌာနသို့ စာရင်းသွင်းခြင်း၊ အခွန်ဘဏ္ဍာငွေပေးသွင်းခြင်းနှင့် ထုတ်ယူသုံးစွဲခြင်းများ ပြုလုပ်ရမည်၊
- (ဂ) အခွန်ထမ်းပြည်သူများအတွက် အခွန်အကောက်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်သည့် ယန္တရားကို စီမံထားရှိရမည်။

အခန်း (၅)

ခွဲဝေသုံးစွဲခြင်းနှင့် အစီရင်ခံခြင်း

ခွဲဝေသုံးစွဲခြင်း

၁၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့သည်—

- (က) အခွန်အကောက်မှရရှိလာသည့် ပြည်နယ်ဘဏ္ဍာငွေများအား သက်ဆိုင်ရာ ကောက်ခံပိုင်ခွင့်ရှိသည့် အခွန်အကောက်ခေါင်းစဉ်အလိုက်ဖြစ်စေ၊ အခွန် ရရှိသည့် ပမာဏအားလုံးအပေါ်တွင်ဖြစ်စေ ခွဲဝေသုံးစွဲမည့် အချိုးပမာဏကို ညှိနှိုင်း၍ ကရင်နီပြည် ကြားကာလလွှတ်တော်၏ အတည်ပြုချက်ကို ရယူရမည်၊
- (ခ) ကရင်နီပြည် ကြားကာလလွှတ်တော်၏ အတည်ပြုချက်ဖြင့် သုံးစွဲခွင့်ရှိသည့် ပြည်နယ်ဘဏ္ဍာငွေများကို ကရင်နီပြည်ကြားကာလ ဘဏ္ဍာရေးဆိုင်ရာမူဝါဒ နှင့်အညီ သုံးစွဲရမည်။

အစီရင်ခံခြင်း

၁၄။ ပြည်နယ်အုပ်ချုပ်ရေးကောင်စီနှင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့သည် မိမိကောက်ခံ ပိုင်ခွင့်ရှိသည့် အခွန်အကောက်များ၏ အရအသုံးနှင့်စပ်လျဉ်း၍ အများပြည်သူ သိရှိစေရန် အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ် ထုတ်ပြန်ရမည်။

အခန်း (၆) အထွေထွေပြဋ္ဌာန်းချက်များ

၁၅။ ပြည်သူလူထုမှ ပေးဆောင်သည့် အခွန်ဘဏ္ဍာငွေများအပေါ် တာဝန်ရှိသူများမှ အလွဲသုံးစားပြုခြင်းမရှိစေရေးအတွက် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက် ရမည်။

၁၆။ (က) ပြည်နယ်အုပ်ချုပ်ရေးကောင်စီသည် -

- (၁) အခွန်အကောက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဤမူဝါဒအား လိုက်နာ ကျင့်သုံး ဆောင်ရွက်ရမည်၊
- (၂) အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ကရင်နီပြည်ကြားကာလ လွှတ်တော်သို့တင်သွင်းနိုင်သည်၊
- (၃) အခွန်အကောက်များကို သက်ဆိုင်ရာအခွန်အကောက် ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မပြုမီ ကောက်ခံခြင်းပြုမည်ဆိုပါက ဤမူဝါဒနှင့်အညီ လုပ်ထုံးလုပ်နည်း များ၊ အမိန့်၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍ ကောက်ခံနိုင်သည်။

(ခ) ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့သည် -

- (၁) အခွန်အကောက်လုပ်ငန်းများဆောင်ရွက်ရာတွင် ဤမူဝါဒအား လိုက်နာ ကျင့်သုံးဆောင်ရွက်ရမည်၊
- (၂) အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းများကို ပြည်နယ်အုပ်ချုပ်ရေးကောင်စီ မှတစ်ဆင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကရင်နီပြည်ကြားကာလလွှတ်တော်သို့ တင်သွင်းနိုင်သည်၊
- (၃) အခွန်အကောက်များကို သက်ဆိုင်ရာ အခွန်အကောက် ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မပြုနိုင်မီကာလတွင် ဤမူဝါဒနှင့်အညီအခွန်အကောက်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ အမိန့်၊ အမိန့်ညွှန်ကြားချက်များ ချမှတ်ထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

၁၇။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီသည် ပြောင်းလဲတိုးတက်လာသော အခြေအနေ နှင့်အညီ ဤမူဝါဒအား ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်း လုပ်ငန်း စဉ်များကို သက်ဆိုင်ရာအစုအဖွဲ့များပါဝင်မှုဖြင့် ဆောင်ရွက်ရမည်။

နိဂုံး

ဤကရင်နီပြည်ကြားကာလ အခွန်အကောက်ဆိုင်ရာမူဝါဒသည် ကြားကာလနှင့် အသွင်ကူးပြောင်းရေးကာလအတွင်း ကရင်နီပြည်လူထု၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြုစေရန် ရေးဆွဲထားသောမူဝါဒဖြစ်သည်။ ပြည်နယ်၏ စစ်ရေး၊ နိုင်ငံရေးနှင့် လူနေမှုအနေအထားနှင့် ကိုက်ညီပြီး ပြည်နယ်၏အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုရန်အတွက် သော်လည်းကောင်း၊ ကရင်နီပြည်နှင့် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍိုင်များ၊ ယင်းတို့၏ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစုအဖွဲ့များနှင့် ပြည်သူတစ်ဦးချင်းစီ လိုက်နာကျင့်သုံး ရန်အတွက် သော်လည်းကောင်း ရည်ရွယ်ပြီး ရေးဆွဲပြဋ္ဌာန်းထားပါသည်။

အခွန်အကောက်ဆိုင်ရာမူဝါဒမူကြမ်းရေးဆွဲရေးအလုပ်အဖွဲ့
မူဝါဒမူကြမ်းရေးဆွဲရေးကော်မတီ
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ

